

ပထမပုဂ္ဂလိကဘဏ်လီမိတက်

အစုရှင်စာရင်းစစ်ကော်မတီ၏ သုံးသပ်ချက်

နှင့်

ပြင်ပစာရင်းစစ်အစီရင်ခံစာ ဘဏ္ဍာရေးရှင်းတမ်းများ

Sein Win & Associates

Accounting, Auditing & Consultancy Services

(၂၀၁၈-၂၀၁၉)

ပထမပုဂ္ဂလိကဘဏ်လီမိတက်

အစုရှင်စာရင်းစစ်ကော်မတီ၏ သုံးသပ်ချက်

(၂၀၁၈-၂၀၁၉)

ပထမပုဂ္ဂလိကဘဏ်လီမိတက်

နှစ်ချုပ်စာရင်းအစီရင်ခံစာအတွက်

အစုရှင်စာရင်းစစ်ကော်မတီ၏ သုံးသပ်ချက်

အစည်းအဝေးကျင်းပသည့်နေ့ရက် ။ ။ (၈-၁၀-၂၀၁၉)
အစည်းအဝေးကျင်းပသည့်အချိန် ။ ။ နံနက်(၁၀:၀၀)နာရီ
အစည်းဝေးကျင်းပသည့်နေရာ ။ ။ ပထမပုဂ္ဂလိကဘဏ်လီမိတက်(ရုံးချုပ်)

အစည်းဝေးတက်ရောက်သူများ

- ၁။ ဒေါ်လှမြင့်
- ၂။ ဒေါ်ခင်ဌေးယူ
- ၃။ ဒေါ်ခင်သီတာ

အစည်းဝေးဆုံးဖြတ်ချက်များ

ပထမပုဂ္ဂလိကဘဏ်၏ (၂၀၁၈-၁၉)ခုနှစ်ဘဏ္ဍာရေးနှစ်အတွက် စက်တင်ဘာလနှင့် (၂၀၁၇-၁၈)ခုနှစ်၊ ဘဏ္ဍာရေးနှစ်အတွက် စက်တင်ဘာလအတွင်း ငွေရေးကြေးရေးအခြေအနေများကိုနှိုင်းယှဉ်ရာတွင် (၂၀၁၈-၁၉)ခုနှစ် စက်တင်ဘာလအတွင်း အတိုးရငွေများနှင့်အခြားရငွေများ သိသိသာသာတိုးတက်ရရှိကြောင်းတွေ့ရှိရပါသည်။ စက်တင်ဘာလအတွင်း ဘတ်ဂျက်လိုငွေသိသိသာသာလျော့နည်းခဲ့ပြီး ဘဏ်၏ စွမ်းဆောင်ရည်တိုးတက်လာခဲ့ပါသည်။ စက်တင်ဘာလကုန်အထိ ဘဏ္ဍာရေးအခြေအနေများကိုစစ်ဆေးသုံးသပ်ခဲ့ရာ (၂၀၁၇-၁၈)ဘဏ္ဍာရေးနှစ်၏ စက်တင်ဘာလကုန်အထိ စာရင်းဇယားများမှာ ယခင်နှစ် မီနီဘတ်ဂျက်ကာလ ၂၀၁၈ခုနှစ်၊ ဧပြီလ(၁)ရက်နေ့မှ ၂၀၁၈ခုနှစ်၊ စက်တင်ဘာလ(၃၀)ရက်နေ့အထိ (၆)လတာကာလဖြစ်သော်လည်း (၂၀၁၈-၁၉)ခုနှစ်ဘဏ္ဍာနှစ် စက်တင်ဘာလကုန်အထိ စာရင်းဇယားများမှာ ၂၀၁၈ခုနှစ်၊ အောက်တိုဘာလ(၁)ရက်နေ့မှ ၂၀၁၉ခုနှစ်၊ စက်တင်ဘာလ(၃၀)ရက်နေ့အထိ(၁၂)လတာကာလအတွင်း ဘဏ္ဍာနှစ်၏ နှစ်ချုပ်စာရင်းဇယားများဖြစ်ကြောင်း တွေ့ရှိရပါသည်။ ၂၀၁၉ခုနှစ်၊ စက်တင်ဘာလကုန်အထိ နှစ်ချုပ်ငွေရရှိမှုမှာ ယခင် ဘဏ္ဍာရေးနှစ်ထက် (၂)ဆကျော်များနေပြီး ဘတ်ဂျက်ပိုငွေပြုမှုမှာလည်း(၂. ၄)ဆခန့် ပိုမိုလာကြောင်းတွေ့ရှိရပါသည်။ (၂၀၁၇-၁၈)ခုနှစ်၊ စက်တင်ဘာလကုန်အထိ လစဉ်ပျမ်းမျှငွေရရှိမှုမှာ ကျပ်သိန်းပေါင်း(၂၁၄၄၄. ၆၆) ဖြစ်သော်လည်း (၂၀၁၈-၁၉)ဘဏ္ဍာရေးနှစ်၊ စက်တင်ဘာလကုန်အထိ လစဉ်ပျမ်းမျှငွေရရှိမှုမှာ ကျပ်သိန်းပေါင်း(၂၁၈၆၂. ၅၈) ဖြစ်ကြောင်းစိစစ်တွေ့ရှိရပါသည်။

ဗဟိုဘဏ်မှသတ်မှတ်ထားသော ငွေရေးကြေးရေးအချိုးများကိုက်ညီမှုရှိ-မရှိစိစစ်ကြည့်ရာတွင် အောက်ပါအတိုင်း တွေ့ရှိရပါသည်။

- (၁) Reserved Requirement Ratio (၆. ၂၂%) သတ်မှတ်ချက် (၅%)ထက်ကျော်လွန်သဖြင့် အချိုးကောင်းမွန်မှုရှိပါသည်။
- (၂) Loan and Deposit Ratio (၈၇. ၃၃%) လုပ်ငန်းလိုအပ်ချက်အရ သတ်မှတ်ချက်ထက်ကျော်လွန် ချေးငှားထားခြင်း ဖြစ်ပါသည်။
- (၃) Free Capital Ratio (၅၁. ၄၈%) သတ်မှတ်ချက်အတိုင်း (၅၀%)ထက်ကျော်လွန်သဖြင့် အချိုးကိုက်ညီမှုရှိပါသည်။
- (၄) Liquidity Ratio (၃၃. ၈၅%) ငွေဖြစ်လွယ်မှုအချိုး (၂၀%)ထက်ကျော်လွန်သဖြင့် အချိုးကိုက်ညီကောင်းမွန်ပါသည်။
- (၅) Capital Adquacy Ratio - Tier I Capital Ratio (၂၃. ၁၆%)နှင့် Tier II Capital Ratio (၂၄. ၄၁%) ရှိသဖြင့် သတ်မှတ်ချက်(၈%)ထက်ကျော်လွန်ခြင်းကြောင့် အချိုးကောင်းမွန်မှုရှိပါသည်။

(၆) Deposit to Paid-up Capital Ratio - 8.31:1 သတ်မှတ်ချက်အတိုင်း အချိုး(၁၀)ဆမကျော်လွန်သဖြင့် အချိုး ကိုက်ညီမှုရှိပါသည်။

ခြုံငုံသုံးသပ်ကြည့်ရာတွင် ဘဏ္ဍာရေးဆိုင်ရာငွေရေးကြေးရေးအချိုးများ ကိုက်ညီကောင်းမွန်မှုရှိသည့်အပြင် ဘဏ်၏ စုစုပေါင်းရငွေပမာဏတိုးတက်မှုရှိခြင်းကြောင့် ပထမပုဂ္ဂလိကဘဏ်၏ ဘဏ္ဍာရေးအခြေအနေ ခိုင်မာ ကောင်းမွန်လျက်ရှိကြောင်း တွေ့ရှိရပါသည်။




(ဒေါ်လှမြင့်)

စာရင်းစစ်ကော်မတီအဖွဲ့ဝင်



(ဒေါ်ခင်ဌေးယူ)

စာရင်းစစ်ကော်မတီအဖွဲ့ဝင်



(ဒေါ်ခင်သီတာ)

စာရင်းစစ်ကော်မတီအဖွဲ့ဝင်

ပထမပုဂ္ဂလိကဘဏ်လီမိတက်

မြိုင်ပစာရင်းစစ်အစီရင်ခံစာ ဘဏ္ဍာရေးရှင်းတမ်းများ

Sein Win & Associates

Accounting, Auditing & Consultancy Services

(၂၀၁၈-၂၀၁၉)

ပထမပုဂ္ဂလိကဘဏ်လီမိတက်

၂၀၁၉ ခုနှစ် ၊ စက်တင်ဘာလ ၊ (၃၀) ရက်ကုန်ဆုံးသော ဘဏ္ဍာနှစ်၏ ဘဏ္ဍာရေးရှင်းတမ်းများ

-ဘဏ္ဍာရေးအခြေအနေပြရှင်းတမ်း

-ဝင်ငွေအလုံးစုံပါဝင်သောရှင်းတမ်း

-အစုရှယ်ယာများ၏ပိုင်ဆိုင်ခွင့်ပြောင်းလဲမှုရှင်းတမ်း

-ငွေသားစီးဆင်းမှု ရှင်းတမ်း

-နောက်ဆက်တွဲဖော်ပြချက်များ

ပြင်ပစာရင်းစစ်အစီရင်ခံစာ

ပထမပုဂ္ဂလိကဘဏ်လီမိတက်

အစုရှယ်ယာရှင်များနှင့် ဒါရိုက်တာအဖွဲ့ဝင်များသို့

ဘဏ္ဍာရေးရှင်းတမ်းများအပေါ် စာရင်းစစ်ဆေးခြင်းအစီရင်ခံစာ



ထင်မြင်ယူဆချက်

ကျွန်တော်များစာရင်းစစ်အဖွဲ့သည် ပထမပုဂ္ဂလိကဘဏ်လီမိတက်၏ ၂၀၁၉ခုနှစ်၊ စက်တင်ဘာလ(၃၀)ရက်နေ့ရှိ ဘဏ္ဍာရေးအခြေအနေပြရှင်းတမ်းနှင့် ယင်းနေ့ကုန်ဆုံးသောနှစ်အတွက် ဝင်ငွေအလုံးစုံပါဝင်သောရှင်းတမ်း၊ အစုရှယ်ယာရှင်များ၏ ပိုင်ဆိုင်ခွင့်များပြောင်းလဲမှုရှင်းတမ်း၊ ငွေသားစီးဆင်းမှုရှင်းတမ်း နှင့် အရေးပါသော စာရင်းဆိုင်ရာမူဝါဒများ အကျဉ်းချုပ်နှင့် အခြားရှင်းလင်းဖော်ပြထားသော မှတ်စုများပါဝင်သည့် ဘဏ္ဍာရေးရှင်းတမ်း များကိုစစ်ဆေးခဲ့ပြီးဖြစ်ပါသည်။

ဘဏ္ဍာရေးရှင်းတမ်းများသည် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေပါပြဌာန်းချက်များနှင့် မြန်မာနိုင်ငံဘဏ္ဍာရေး အစီရင်ခံခြင်း ဆိုင်ရာစံများနှင့်အညီ ပထမပုဂ္ဂလိကဘဏ်လီမိတက်၏ ၂၀၁၉ခုနှစ်၊ စက်တင်ဘာလ(၃၀)ရက်နေ့ရှိဘဏ္ဍာရေး အခြေအနေနှင့် ထိုနေ့ကုန်ဆုံးသော နှစ်အတွက် လုပ်ငန်းဆောင်ရွက်မှုရလဒ်များနှင့် ငွေသားစီးဆင်းမှု နှင့်စပ်လျဉ်း သည့်ဖော်ပြချက်များအားလုံးတွင် စီမံအုပ်ချုပ်မှုအဖွဲ့သို့ ပေးပို့သည့်စာပါ အချက်များမှအပ ကျန်ဖော်ပြချက်များ အားလုံး သည်သင့်လျော်မှန်ကန်စွာ ဖော်ပြထားကြောင်း ကျွန်တော်တို့ထင်မြင်ယူဆပါသည်။

စာရင်းစစ်ထင်မြင်ယူဆချက်ပေါ်အခြေခံမှု

ကျွန်တော်တို့၏စာရင်းစစ်ဆေးခြင်းကို မြန်မာနိုင်ငံစာရင်းစစ်ဆိုင်ရာစံများအရ စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။ စာရင်းစစ် အစီရင်ခံစာ၏ စာရင်းစစ်၏တာဝန်ဆိုသော အပိုဒ်တွင်လည်း ကျွန်တော်တို့၏တာဝန်ဝတ္တရားများကို စံများနှင့်အညီ ထပ်မံထည့်သွင်းဖော်ပြထားပါသည်။ မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးဆိုင်ရာရှင်းတမ်းများ စာရင်းစစ်ဆေး ခြင်းနှင့် ပတ်သက်၍ ကျင့်ဝတ်သိက္ခာပိုင်းဆိုင်ရာ လိုအပ်ချက်များအရ ကျွန်တော်တို့သည် ဘဏ်များနှင့်ပတ်သက်မှု ကင်းလွတ်ပြီး အခြားသော ကျင့်ဝတ်ပိုင်းဆိုင်ရာတာဝန်ဝတ္တရားများကိုလည်း ပြည့်မှီအောင်ဆောင်ရွက် ထားရှိပါသည်။ ကျွန်တော်တို့ ရရှိထားသော စာရင်းစစ်ဆေးခြင်းဆိုင်ရာ အထောက်အထားများသည် ကျွန်တော်တို့၏ ထင်မြင် ယူဆချက်ကိုပေးရန် သင့်လျော်မှုရှိပြီး ပြည့်စုံလုံလောက်သည်ဟုယုံကြည်ပါသည်။

အရေးပါသောစာရင်းစစ်ဆေးခြင်းဆိုင်ရာကိစ္စရပ်

အရေးပါသော စာရင်းစစ်ဆေးခြင်းဆိုင်ရာကိစ္စရပ်များ ဆိုသည်မှာ ကျွန်တော်များ လက်ရှိစစ်ဆေးနေသော ဘဏ္ဍာရေး ဆိုင်ရာ ရှင်းတမ်းများ အပေါ် တွင်အရေးပါသော အချက်များဟု မိမိတို့၏ အတတ်ပညာကျွမ်းကျင်မှုအရ ဆုံးဖြတ်ထား သည့်အချက်အလက်များ ပင်ဖြစ်ပါသည်။ ထိုကိစ္စရပ်များ သည်ကျွန်တော်တို့၏ ဘဏ္ဍာရေးဆိုင်ရာ ရှင်းတမ်းများအား စစ်ဆေးမှုတစ်ခုလုံးကို ဆိုလိုပြီးယင်းပေါ်တွင် အခြေခံ၍ကျွန်တော်တို့၏ ထင်မြင်ယူဆချက်များ ဖြစ်ပေါ်လာခြင်း ဖြစ်ပါသည်။ အဆိုပါကိစ္စရပ်နှင့် ပတ်သက်၍ သီးခြားထင်မြင်ယူဆချက်များ ပေးသွားမည်မဟုတ်ပါ။

အခြားသတင်းအချက်အလက်များ

အခြားသတင်းအချက်အလက် ဖော်ပြထားခြင်းများသည် စီမံအုပ်ချုပ်သူများ၏တာဝန်ဖြစ်ပါသည်။ အဆိုပါ အခြား သတင်းအချက်အလက်များတွင် ဒါရိုက်တာအဖွဲ့၏ အစီရင်ခံစာ အပါအဝင်ဖြစ်သော်လည်း ဘဏ္ဍာရေးရှင်းတမ်းများ နှင့်စာရင်းစစ် အစီရင်ခံစာများမပါဝင်ပါ။

ကျွန်တော်တို့၏ ဘဏ္ဍာရေးရှင်းတမ်းများနှင့်စပ်လျဉ်းသော ထင်မြင်ယူဆချက်သည် အခြားသတင်းအချက်အလက် များနှင့်မသက်ဆိုင်ပါ။ ယင်းပေါ်တွင်အခြေခံသည့် မည်သည့်အာမခံချက်ဆိုင်ရာကောက်နုတ်ချက်များကိုမျှ ဖော်ပြမည် မဟုတ်ပါ။

စီမံအုပ်ချုပ်သူများနှင့် ဘဏ္ဍာရေးရှင်းတမ်းများအတွက်အုပ်ချုပ်မှုတာဝန်ရှိသူများ၏ တာဝန်

ဘဏ္ဍာရေးရှင်းတမ်းများကို မြန်မာနိုင်ငံကုမ္ပဏီများဥပဒေပါပြဌာန်းချက်များ၊ မြန်မာနိုင်ငံဘဏ္ဍာရေး အစီရင်ခံခြင်း ဆိုင်ရာစံများနှင့်အညီရေးဆွဲရန်၊ သင့်လျော်မှန်ကန်စွာဖော်ပြရန်နှင့် မသမာမှု သို့မဟုတ် မှားယွင်းမှုတို့ကြောင့် အရေးပါသော မှားယွင်းဖော်ပြမှုကင်းသည့် သင့်လျော်မှန်ကန်သော ဘဏ္ဍာရေးရှင်းတမ်းများကို ရေးဆွဲဖော်ပြရန် အတွက် စီမံခန့်ခွဲသူများမှလိုအပ်သည်ဟု သတ်မှတ်သည့်လုပ်ငန်းတွင်းထိန်းချုပ်မှု ထားရှိရန်တို့မှာ စီမံအုပ်ချုပ်သူများ၏ တာဝန်ဖြစ်ပါသည်။ စီမံအုပ်ချုပ်သူများသည်ဘဏ်ကို စာရင်းရှင်းလင်း ဖျက်သိမ်းရန် ရည်ရွယ်ခြင်း သို့မဟုတ် လုပ်ငန်းများ ရပ်ဆိုင်းခြင်း သို့မဟုတ် လက်တွေ့ကျသော အခြားနည်းလမ်းမရှိခြင်း တို့မှအပ ဘဏ္ဍာရေးရှင်းတမ်း များရေးဆွဲပြုရာတွင် ဘဏ်၏ရှေ့ဆက်

လုပ်ကိုင်နိုင်မည့်စွမ်းရည်၊ အဆိုပါအခြေအနေ နှင့်သက်ဆိုင်သည် များကိုဖော်ပြရန်၊ ရှေ့ဆက် လုပ်ကိုင်မည့် အခြေအနေပေါ်မူတည်၍ စာရင်းရေးသွင်းခြင်းတို့ကို အကဲဖြတ်ရန်အတွက် တာဝန်ရှိပါသည်။ အုပ်ချုပ်မှုတာဝန်ရှိသူများသည် ဘဏ်၏ဘဏ္ဍာရေးအစီရင်ခံခြင်းဖြစ်စဉ်ကို ကြီးကြပ်ရန်တာဝန်ရှိပါသည်။

ဘဏ္ဍာရေးရှင်းတမ်းများစာရင်းစစ်ဆေးခြင်းအပေါ် စာရင်းစစ်၏တာဝန်

ကျွန်တော်တို့၏ရည်ရွယ်ချက်မှာဘဏ္ဍာရေးဆိုင်ရာရှင်းတမ်းများကို ခြုံငုံ၍ မသမာမှု သို့မဟုတ် မှားယွင်းမှုတို့ကြောင့် အရေးပါသောမှားယွင်းဖော်ပြမှုများမှ ကင်းရှင်းကြောင်း ကျိုးကြောင်းဆီလျော်စွာ သေချာမှုရှိစေရန်နှင့် ကျွန်တော်တို့၏ ထင်မြင်ယူဆချက်ပါဝင်သည့် စာရင်းစစ်အစီရင်ခံစာကို တင်ပြရန်ဖြစ်ပါသည်။ ကျိုးကြောင်းဆီလျော်စွာ သေချာမှု ရှိသည် ဆိုရာတွင်မြင့်မားသည့် အာမခံချက်ဖြစ်သော်လည်း မြန်မာနိုင်ငံစာရင်းစစ်ဆေးခြင်း ဆိုင်ရာစံများနှင့်အညီ စာရင်းစစ်ဆေးထားခြင်းသည် အရေးပါသောမှားယွင်းဖော်ပြမှုတစ်ခုရှိနေခြင်းကို တွေ့ရှိနိုင်သည်ဟု အာမခံပေးခြင်း မျိုးမဟုတ်ပါ။ အရေးပါသောမှားယွင်းဖော်ပြမှုများသည် မသမာမှု သို့မဟုတ် မှားယွင်းမှုကြောင့် ပေါ်ပေါက်လာခြင်း ဖြစ်ပြီး ၎င်းတို့ တစ်ခုချင်းသို့မဟုတ် စုပေါင်း၍ ဘဏ္ဍာရေးရှင်းတမ်းများကိုအခြေခံသော စီးပွားရေးဆိုင်ရာ ဆုံးဖြတ်ချက်များ ချမှတ်ရမည့် အသုံးပြုသူများကို ကျိုးကြောင်းဆီလျော်စွာလွှမ်းမိုးမှုများ ရှိလာနိုင်သည်ဆိုပါက အဆိုပါမသမာမှု သို့မဟုတ် မှားယွင်းမှု များကိုအရေးပါသောမှားယွင်းဖော်ပြမှုဟုယူဆပါသည်။

စာရင်းစစ်ဆေးရာတွင် မြန်မာနိုင်ငံစာရင်းစစ်ဆိုင်ရာစံများနှင့်အညီ ပညာရပ်ဆိုင်ရာကျွမ်းကျင်သူအကဲဖြတ်ချက် ကျင့်သုံးပြီး ပညာရပ်ဆိုင်ရာ ကျွမ်းကျင်သူ သတိသမ္ပဇဉ် (Professional judgment and professional skepticism) ဖြင့် ထိန်းသိမ်းဆောင်ရွက်ပါသည်။

ကျွန်တော်တို့သည် အုပ်ချုပ်မှုတာဝန်ရှိသူများနှင့်စာရင်းစစ်ဆေးရန် စီစဉ်ထားသောအတိုင်းအတာ၊ စစ်ဆေးမည့်အချိန် နှင့်စစ်ဆေးချိန်အတွင်း တွေ့ရှိရသည့် လုပ်ငန်းတွင်းကြီးကြပ်မှုတွင် အရေးကြီးသည့်အားနည်းမှုများ အပါအဝင် အရေးကြီးသည့်တွေ့ရှိချက်များစသည့် ကိစ္စရပ်များအတွက် ဆက်သွယ်ဆောင်ရွက်ပါသည်။


ကျွန်တော်တို့သည် အမှီအခိုကင်းမဲ့မှုနှင့် ပတ်သက်၍သက်ဆိုင်ရာ ကျင့်ပတ်သိက္ခာပိုင်းဆိုင်ရာ လိုအပ်ချက်များကို လိုက်နာဆောင်ရွက်ကြောင်း၊ အမှီအခိုကင်းမဲ့မှုကို ထိခိုက်နိုင်သည်ဟု ကျိုးကြောင်းဆီလျော်စွာ ထင်မြင်ရသည့် သက်ဆိုင်သော ဆက်နွယ်မှုများအားလုံးနှင့် အခြားကိစ္စရပ်များ (သက်ဆိုင်မှုရှိပါက မည်သို့ဆောင်ရွက်ထားကြောင်း) ကိုအုပ်ချုပ်မှု တာဝန်ရှိသူများသို့ဆက်သွယ် တင်ပြပါသည်။

အခြားသောဥပဒေဆိုင်ရာနှင့် စည်းမျဉ်းစည်းကမ်းလိုအပ်ချက်ပေါ်တွင် အစီရင်ခံခြင်း

မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ၂၅၈ ပါ ပြဌာန်းချက်များနှင့်အညီ ကျွန်တော်တို့သည်-

- လိုအပ်သော သတင်းအချက်အလက်များနှင့် ရှင်းလင်းချက်များအားလုံးကို ရရှိပြီးဖြစ်ကြောင်း၊
- ဘဏ်သည်မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေနှင့်အညီစာရင်းစာအုပ်များကို ထိန်းသိမ်းထားရှိကြောင်း အစီရင်ခံ ပါသည်။

ထို့အပြင်မြန်မာနိုင်ငံငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေပုဒ်မ၈၉(က)အရယင်းဘဏ္ဍာရေးရှင်းတမ်းများသည်ဘဏ်၏ဘဏ္ဍာရေးအခြေအနေနှင့် ငွေရေးကြေးရေးဆိုင်ရာမာမှုကိုလုံလောက်လျော်ကန်စွာဖော်ပြကြောင်းအစီရင်ခံပါသည်။



၂၀၁၉ ခုနှစ် ၊ အောက်တိုဘာလ ရက်

U Sein Win
Certified Public Accountant
C.P.A Registration. No. 495



ပထမ ပုဂ္ဂလိက ဘဏ် လီမိတက်

FIRST PRIVATE BANK LIMITED

No. 619 ~ 621, MERCHANT STREET, (Corner of Merchant Street & Bo Soon Pat Street)
PABEDAN TOWNSHIP, YANGON, UNION OF MYANMAR.

TELEPHONE : 095 1 376 451 ~ 452 / 378 268 ~ 269.
095 1 251 748 ~ 749 / 246 786.

FAX : 095 -1- 242 320 / 250 148 / 251 747.
Website : www.firstprivatebank.com.mm

e-mail : fpbho.ygn@gmail.com; hofirst.private@gmail.com
fpbbank@myanmar.com.mm

ပထမပုဂ္ဂလိကဘဏ်လီမိတက်

(Incorporated in the Republic of the Union of Myanmar)

ဒါရိုက်တာအဖွဲ့ဝင်များ၏ တာဝန်ဝတ္တရားများ

ဒါရိုက်တာအဖွဲ့ဝင်များသည် ချမှတ်ထားသောဥပဒေစည်းမျဉ်းစည်းကမ်းများနှင့်အညီ နှစ်ပတ်လည်အစီရင်ခံစာ နှင့်ဘဏ္ဍာရေးရှင်းတမ်းများကို ပြုစုတင်ပြရန် တာဝန်ရှိပါသည်။

မြန်မာနိုင်ငံကုမ္ပဏီများဆိုင်ရာဥပဒေပါပြဋ္ဌာန်းချက်များ၊ မြန်မာနိုင်ငံတော် ငွေရေးကြေးရေးအဖွဲ့အစည်းများ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ညွှန်ကြားချက်များ၊ လမ်းညွှန်ချက်များနှင့်အညီဘဏ္ဍာရေးဆိုင်ရာ ရှင်းတမ်းများကို ပြုစုရေးဆွဲရန်တာဝန်ရှိပါသည်။ ထိုသို့ပြုစုရေးဆွဲရာတွင် မြန်မာနိုင်ငံစာရင်းကောင်စီမှ ထုတ်ပြန်ထားသော မြန်မာနိုင်ငံဘဏ္ဍာရေးအစီရင်ခံခြင်းဆိုင်ရာစံများအတိုင်းလိုက်နာကျင့်သုံးရပါမည်။

ဘဏ္ဍာရေးဆိုင်ရာရှင်းတမ်းကို ပြုစုရေးဆွဲရာတွင် ဒါရိုက်တာအဖွဲ့ဝင်များသည် သင့်လျော်သော စာရင်းဆိုင်ရာ မူဝါဒများအား ရွေးချယ်၍ တသမတ်တည်းကျင့်သုံးရန် ကျိုးကြောင်းသင့်လျော်မှုရှိပြီး ချင့်ချိန်ရာ ရောက်သောအကဲဖြတ်မှုနှင့် ခန့်မှန်းခြင်းများပြုလုပ်ရန်၊ မြန်မာနိုင်ငံစာရင်းကောင်စီမှ ထုတ်ပြန်ထားချက်အရ မြန်မာနိုင်ငံဘဏ္ဍာရေးအစီရင်ခံခြင်းဆိုင်ရာစံများအတိုင်း လိုက်နာပြီး ဘဏ္ဍာရေးရှင်းတမ်းများကို ဖော်ပြပေးရန်၊ မည်သည့် အရေးပါသောကွဲလွဲဖော်ပြမှုများနှင့် ပတ်သတ်၍ ရှင်းလင်းချက်တို့ကို ဘဏ္ဍာရေးရှင်းတမ်းတွင် ဖော်ပြပေးရန်၊ ဘဏ်အနေနှင့် ရှေ့ဆက်လည်ပတ်မည်ဆိုသည့် ယူဆချက်အရဘဏ္ဍာရေးဆိုင်ရာ ရှင်းတမ်းများကိုရှေ့ဆက် လုပ်ကိုင်မည့်အခြေခံမူဖြင့် ပြုစုရေးဆွဲရန်လိုအပ်ပါသည်။

ဘဏ်၏လုပ်ငန်းလုပ်ဆောင်မှုများကို လုံလောက်စွာရှင်းလင်းဖော်ပြထားပြီး မည်သည့်အချိန် တွင်မဆို ဘဏ် ၏ဘဏ္ဍာရေးအခြေအနေကိုသင့်လျော်မှန်ကန်စွာတင်ပြထားသော မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေနှင့် သင့်လျော် သောစာရင်းမှတ်တမ်းများကိုထိန်းသိမ်းထားရှိရန် ဒါရိုက်တာများတွင်တာဝန်ရှိပါသည်။ ထို့အပြင် ဒါရိုက်တာ များသည် ဘဏ်၏ပိုင်ဆိုင်ခွင့်များနှင့် ရပိုင်ခွင့်များကိုလုံခြုံမှုရှိစေရန် တာဝန်ရှိသည့်အလျောက် မသမာမှု သို့မဟုတ် ပုံမှန်မဟုတ်သော မှားယွင်းမှုများကို ကာကွယ်ပေးရန်နှင့် ရှာဖွေဖော်ထုတ်နိုင်ရန်အတွက် လုံလောက်သော ဆောင်ရွက်ချက်များကို ပြုလုပ်ထားရပါမည်။

လက်ရှိဖြစ်သော ဒါရိုက်တာအဖွဲ့ဝင်တစ်ဦးချင်းစီသည် အောက်ပါတို့ကိုသိရှိနားလည် လက်ခံကြပါသည်။

မြန်မာနိုင်ငံစာရင်းကောင်စီမှ ထုတ်ပြန်ထားချက်အရ မြန်မာနိုင်ငံဘဏ္ဍာရေး အစီရင်ခံခြင်း ဆိုင်ရာစံနှင့် အညီရေးဆွဲထားသောဘဏ္ဍာရေးရှင်းတမ်းသည် ဘဏ်၏ရပိုင်ခွင့်များ၊ ပေးရန်တာဝန်များ၊ ဘဏ္ဍာရေး အခြေအနေနှင့် အမြတ် စသည်တို့အားမှန်ကန်မှုနှင့်သင့်တင့်စွာဖော်ပြထားကြောင်း၊ ပူးတွဲပါ ဘဏ္ဍာရေးရှင်းတမ်းများသည်ပြည့်စုံမှန်ကန်မှုရှိပြီး မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေနှင့်အညီ အတည်ပြုထားပြီးဖြစ်ကြောင်း၊

စာရင်းစစ်သို့ သတင်းအချက်အလက်ဖော်ပြချက်များ

နှစ်ပတ်လည်အစီရင်ခံစာ တင်ပြသည့်နေ့တွင် လက်ရှိဒါရိုက်တာတစ်ဦးချင်းစီသည် အောက်ပါအချက်များကို အတည်ပြုကြပါသည်။

ယခုအချိန်ထိ မိမိတို့သတိပြုမိပြီး စာရင်းစစ်များ သတိမပြုမိသော စာရင်းစစ်ခြင်းနှင့် သက်ဆိုင်သည့် သတင်း အချက်အလက်များမရှိပါကြောင်းနှင့် ဘဏ်၏ဒါရိုက်တာတစ်ဦးချင်း အနေ ဖြင့် စာရင်းစစ်ဆေးခြင်းနှင့် သက်ဆိုင်သော မည်သည့်သတင်း အချက်အလက်များ ကိုမဆိုကိုယ်တိုင် သတိပြုမိစေရန်နှင့် ဘဏ်၏စာရင်းစစ်များ သို့လည်း ထိုသတင်း အချက်အလက်များကို သိရှိစေရန် လုပ်ဆောင်ပြီးကြောင်း၊

ဤအတည်ပြုချက်သည် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေနှင့်အညီ ဖြစ်ကြောင်းဖော်ပြပါသည်။

ဆက်လက်လုပ်ကိုင်မည့်အခြေအနေ

ဘဏ်သည် ကြိုတင်သိမြင်နိုင်သော ကာလအထိ လုပ်ငန်းဆက်လက် ရပ်တည်နိုင်ရန် လုံလောက်သော အရင်းအမြစ်များ ရှိနေကြောင်း၊ ဘဏ်၏ ဒါရိုက်တာများအနေဖြင့် ကျိုးကြောင်းဆီလျော်စွာ မျှော်လင့်ထားကြောင်းနှင့် ဤအကြောင်းများကြောင့် ဘဏ်၏ ဘဏ္ဍာရေးရှင်းတမ်းများကို လုပ်ငန်းဆက် လက်လုပ်ကိုင်မည့် အခြေအနေ ဖြင့် လိုက်နာရေးဆွဲထားပါသည်။

နှစ်ပတ်လည်အစီရင်ခံစာ

၃၀.၉.၂၀၁၉ ကုန်ဆုံးသောဘဏ္ဍာရေးနှစ်၏ နှစ်ပတ်လည်အစီရင်ခံစာတွင် ဒါရိုက်တာအဖွဲ့ဝင်များနှင့် ဒါရိုက်တာအဖွဲ့ဝင်များကိုယ်စာ အတည်ပြုလက်မှတ်ရေးထိုးထားသော ဘဏ္ဍာရေးရှင်းတမ်းများနှင့် ရင်းနှီးမြှုပ်နှံ သူများအတွက် အခြားသောသတင်းအချက်အလက်များသည် ဒါရိုက်တာအဖွဲ့မှ အတည်ပြု လက်မှတ်ရေးထိုး ခွင့်ပြုထားပြီးဖြစ်ပါသည်။

ဒါရိုက်တာအဖွဲ့ဝင်များကိုယ်စား



ဒါရိုက်တာ



ဒါရိုက်တာ

ရန်ကုန်မြို့

၂၀၁၉ ခုနှစ် ၊ အောက်တိုဘာလ (၁၈)

ပထမပုဂ္ဂလိကဘဏ်လီမိတက်

(Incorporated in the Republic of the Union of Myanmar)

၂၀၁၉ ခုနှစ်၊စက်တင်ဘာလ (၃၀) ရက်နေ့ရှိ ဘဏ္ဍာရေးအခြေအနေပြ ရှင်းတမ်း


	မှတ်စု	၂၀၁၉ ကျပ် 12 months	၂၀၁၈ ကျပ် 6 months
ပစ္စည်းနှင့်ရရှိငွေများ			
ငွေသား၊ဘဏ်လက်ကျန်နှင့်အခြားဘဏ်များရှိငွေလက်ကျန်	၄	၅၁,၆၃၉,၁၇၆,၆၂၅	၃၉,၄၄၉,၂၈၂,၇၇၆
ချေးငွေနှင့်စာရင်းပိုထုတ်ချေးငွေ	၅	၁၇၉,၃၉၇,၇၈၇,၃၄၉	၁၈၀,၄၂၁,၂၅၁,၉၆၂
ကြိုတင်ပေးနှင့် အခြားရရန်ရှိသူများ	၇	၅,၇၀၆,၃၇၀,၄၈၈	၄,၇၅၅,၃၀၂,၂၀၈
ကုန်ပစ္စည်းလက်ကျန်		၃၁,၅၁၁,၃၃၈	၃၁,၆၀၀,၇၉၁
ရင်းနှီးမြှုပ်နှံမှုများ	၆	၂၄,၇၀၁,၃၀၀,၀၀၀	၃၁,၇၀၂,၃၀၀,၀၀၀
ပုံသေပိုင်ပစ္စည်းများ	၈	၁၁,၉၈၀,၆၆၃,၄၄၈	၁၀,၇၅၉,၃၂၈,၁၇၁
ကြိုတင်ပေးဝင်ငွေခွန်		၁,၁၀၀,၀၀၀,၀၀၁	၂,၁၈၀,၂၁၇,၃၈၅
အာမခံခြင်း/လက်မှတ်ရေးထိုးခြင်းနှင့်လက်ခံခြင်းများ		၉,၅၉၅,၀၁၁,၈၁၉	၃၇၈,၇၄၂,၄၀၀
စုစုပေါင်းပစ္စည်းနှင့်ရရှိငွေများ		<u>၂၈၄,၁၅၁,၈၂၁,၀၆၈</u>	<u>၂၆၉,၆၇၈,၀၂၅,၆၉၃</u>
ခွင့်ပြုမတည်ရင်းနှီးငွေ			
ထုတ်ဝေပေးသွင်းပြီးရင်းနှီးငွေ	၉	<u>၂၄,၇၂၀,၅၃၀,၀၀၀</u>	<u>၂၄,၇၂၀,၅၃၀,၀၀၀</u>
ရှယ်ယာပရီမီယံ		၁၁,၈၄၅,၈၇၈,၅၉၇	၁၁,၈၄၅,၈၇၈,၅၉၇
ရင်းနှီးငွေ နှင့် ရန်ပုံငွေများ			
ဥပဒေပြဌာန်းအထွေထွေသီးသန့်ငွေ	၁၀	၁၅,၆၉၅,၁၉၈,၄၇၀	၁၄,၁၄၆,၂၈၃,၆၄၉
ချေးငွေလက်ကျန်၏ ၂% အထွေထွေလျာထားမှု	၁၀	၃,၆၀၈,၄၂၅,၀၃၉	၃,၆၀၈,၄၂၅,၀၃၉
သီးသန့် ငွေရန်ပုံငွေနှင့်အမြတ်လက်ကျန်များ			
အရေးပေါ် ကိစ္စများအတွက်သီးသန့် ရန်ပုံငွေ	၁၀	၁၀၂,၅၆၃,၅၃၈	၁၀၁,၆၉၇,၉၉၀
အခြားရန်ပုံငွေများ	၁၀	၈,၁၁၇,၄၈၅	၈,၁၁၇,၄၈၅
အခွံအမြတ်မခွဲဝေလက်ကျန်		၆,၅၂၈,၄၈၉,၀၇၆	၁,၈၈၁,၇၄၄,၆၁၄
စုစုပေါင်းရင်းနှီးငွေနှင့်ရန်ပုံငွေများ		<u>၆၂,၅၀၉,၂၀၂,၂၀၅</u>	<u>၅၆,၃၁၂,၆၇၇,၃၇၄</u>
ပေးရန်တာဝန်များ			
အပ်ငွေများ	၁၁	၂၀၅,၅၁၉,၃၅၄,၄၁၈	၂၀၄,၁၂၂,၉၇၂,၈၃၀
အခြားပေးရန်တာဝန်များ	၁၂	၄,၉၃၆,၇၀၂,၇၉၁	၆,၅၉၆,၀၀၅,၆၃၀
ငွေပေးအမိန့်လွှာများ		၄၂,၆၃၅,၀၁၄	၆၇,၇၇၇,၄၁၇
ဝင်ငွေခွန်လျာထားချက်		၁,၅၄၈,၉၁၄,၈၂၁	၂,၁၉၉,၈၅၀,၀၄၂
အာမခံခြင်း/လက်မှတ်ရေးထိုးခြင်းနှင့်လက်ခံခြင်းများ		၉,၅၉၅,၀၁၁,၈၁၉	၃၇၈,၇၄၂,၄၀၀
စုစုပေါင်းပေးရန်တာဝန်များ		<u>၂၂၁,၆၄၂,၆၁၈,၈၆၃</u>	<u>၂၁၃,၃၆၅,၃၄၈,၃၁၉</u>
စုစုပေါင်းရင်းနှီးငွေနှင့်ရန်ပုံငွေနှင့်ပေးရန်တာဝန်များ		<u>၂၈၄,၁၅၁,၈၂၁,၀၆၈</u>	<u>၂၆၉,၆၇၈,၀၂၅,၆၉၃</u>

ဘဏ္ဍာရေးရှင်းတမ်းများအတွက်မှတ်စုကိုကြည့်ပါ။

ဒါရိုက်တာများ၏ အတည်ပြုချက်


အမျှဆောင်အရာရှိချုပ်


အထွေထွေမန်နေဂျာ


ဒါရိုက်တာ/ဥက္ကဋ္ဌ


ဒါရိုက်တာ


ဒါရိုက်တာ

ပထမပုဂ္ဂလိကဘဏ်လီမိတက်

(Incorporated in the Republic of the Union of Myanmar)

၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၃၀) ရက် ကုန်ဆုံးသောနှစ်အတွက် ဝင်ငွေအလုံးစုံပါဝင်သောရှင်းတမ်း

	မှတ်စု	၂၀၁၉ ကျပ် 12 months	၂၀၁၈ ကျပ် 6 months
အတိုးရငွေ	၁၃	၂၁,၀၂၃,၃၄၇,၈၉၉	၁၀,၂၈၀,၅၈၉,၂၆၄
အခြားအတိုးဝင်ငွေ			
အခြားဘဏ်များရှိဘဏ်နှံငွေပေါ်မှအတိုးရရှိငွေ		၄၀,၄၆၃,၂၀၄	၈၉
အစိုးရငွေတိုက်စာချုပ်မှအတိုးရငွေ		၁,၉၄၇,၅၀၀,၀၀၀	၁,၀၅၆,၀၉၂,၉၀၆
ဗဟိုဘဏ်၏အပ်နှံငွေလေလံမှအတိုးရငွေ		၁၁၂,၁၃၉,၇၂၆	-
အတိုးစရိတ်	၁၄	(၁၄,၈၂၁,၀၂၄,၁၀၃)	(၇,၉၀၅,၆၁၂,၃၅၅)
အသားတင်အတိုးဝင်ငွေ/(အတိုးစရိတ်)		၈,၃၀၂,၄၂၆,၇၂၆	၃,၄၃၁,၀၆၉,၉၀၄
အခကြေးငွေနှင့်ကော်မရှင်ဝင်ငွေ	၁၅	၂,၅၆၆,၁၂၇,၈၇၆	၁,၁၈၀,၈၀၅,၂၆၅
အခကြေးငွေနှင့်ကော်မရှင်အသုံးစရိတ်	၁၇	(၄၂၄,၄၆၈,၆၃၆)	(၃၈၅,၆၁၉,၂၉၃)
အသားတင်အခကြေးငွေနှင့်ကော်မရှင်ဝင်ငွေ		၂,၁၄၁,၆၅၉,၂၄၀	၇၉၅,၁၈၅,၉၇၂
ငွေလဲလှယ်မှုမှအမြတ်ရရှိငွေ		၅၃၈,၇၂၇,၂၆၉	၃၄၉,၃၈၅,၀၄၅
လုပ်ဆောင်မှုဝင်ငွေ		၁၀,၉၈၂,၈၁၃,၂၃၅	၄,၅၇၅,၆၄၀,၉၂၁
အခြားဝင်ငွေ		၆,၇၉၈,၆၂၄	-
ဝန်ထမ်းရေးရာစရိတ်များ	၁၆	(၂,၀၃၀,၆၈၈,၁၁၅)	(၉၉၅,၄၁၄,၂၈၂)
စီမံခန့်ခွဲမှုစရိတ်များ	၁၈	(၁,၂၁၄,၃၄၉,၆၄၀)	(၃၈၂,၀၆၃,၃၅၄)
အခွန်မနုတ်မီအမြတ်		၇,၇၄၄,၅၇၄,၁၀၄	၃,၁၉၈,၁၆၃,၂၈၅
(-) ဝင်ငွေခွန်		(၁,၅၄၈,၉၁၄,၈၂၁)	(၆၃၉,၆၃၂,၆၅၇)
အခွန်နုတ်ပြီး အသားတင်အမြတ်		၆,၁၉၅,၆၅၉,၂၈၃	၂,၅၅၈,၅၃၀,၆၂၈
အခြားဝင်ငွေအလုံးစုံ		-	-
စုစုပေါင်းဝင်ငွေအလုံးစုံ		၆,၁၉၅,၆၅၉,၂၈၃	၂,၅၅၈,၅၃၀,၆၂၈

အစုရှယ်ယာတစ်ခုအတွက်အသားတင်အမြတ်
ဘဏ္ဍာရေးရှင်းတမ်းများအတွက်မှတ်စုကိုကြည့်ပါ။
ဒါရိုက်တာများ၏အတည်ပြုချက်

၂,၅၀၆

၇၃၇

အမှုဆောင်အရာရှိချုပ်

အထွေထွေမန်နေဂျာ

ဒါရိုက်တာ/ဥက္ကဋ္ဌ

ဒါရိုက်တာ

ဒါရိုက်တာ

ပထမပုဂ္ဂလိကဘဏ်လီမိတက်

(Incorporated in the Republic of the Union of Myanmar)

၂၀၁၉ ခုနှစ် စက်တင်ဘာလ (၃၀) ရက် ကုန်ဆုံးသောနှစ်အတွက် အစုရှယ်ယာရှင်များ၏ ပိုင်ဆိုင်ခွင့်များပြောင်းလဲမှုရှင်းတမ်း

ထုတ်ဝေပေးသွင်း ပြီးရင်းနှီးငွေ	ရှယ်ယာပရိယံ	ဥပဒေပြဌာန်း အထွေထွေ သီးသန့်ငွေ	အခြား ရန်ပုံငွေ	အစုရုံး သီးသန့်ရန်ပုံငွေ	အမြတ်ဝေဟု လျာထားငွေ	အမြတ်ခွဲဝေ လက်ကျန်	စုစုပေါင်း
၃၁.၉.၂၀၁၈နေ့ ရှိလက်ကျန်များ	၂၄,၇၂၁,၅၃၀,၀၀၀	၁၁,၈၄၅,၈၇၈,၅၉၇	၁၃,၅၀၆,၆၅၈,၉၉၂	၈,၁၁၇,၄၈၅	၄,၃၂၇,၅၇၆,၀၀၆	၆၄,၁၅၅,၇၉၈	၅၈,၆၆၅,၆၄၅,၂၇၀
နှစ်အတွင်းပြောင်းလဲမှုများ							
အစုရှယ်ယာများထုတ်ဝေရောင်းချခြင်း							
ရှယ်ယာပရိယံကြေးရရှိငွေ							
သီးသန့် ငွေများလျာထားခြင်း							
ပေးရန်ရှိအမြတ်ပေးစာရင်းသို့ ပြောင်းရွှေ့ခြင်း							
စာရင်းညှိနှိုင်းချက်များ							
နှစ်အတွင်းအမြတ်လက်ကျန်							
၃၁.၉.၂၀၁၈နေ့ ရှိလက်ကျန်များ	၂၄,၇၂၁,၅၃၀,၀၀၀	၁၁,၈၄၅,၈၇၈,၅၉၇	၁၄,၁၄၆,၂၈၃,၆၄၉	၈,၁၁၇,၄၈၅	၁၀,၁၆၉,၇၉၀	၁,၈၈၁,၇၄၄,၆၁၄	၅၆,၃၁၆,၇၇၇,၃၇၄
၃၀.၉.၂၀၁၈နေ့ ရှိလက်ကျန်များ	၂၄,၇၂၁,၅၃၀,၀၀၀	၁၁,၈၄၅,၈၇၈,၅၉၇	၁၄,၁၄၆,၂၈၃,၆၄၉	၈,၁၁၇,၄၈၅	၁၀,၁၆၉,၇၉၀	၁,၈၈၁,၇၄၄,၆၁၄	၅၆,၃၁၆,၇၇၇,၃၇၄
နှစ်အတွင်းပြောင်းလဲမှုများ							
အစုရှယ်ယာများထုတ်ဝေရောင်းချခြင်း							
ရှယ်ယာပရိယံကြေးရရှိငွေ							
သီးသန့် ငွေများလျာထားခြင်း							
ပေးရန်ရှိအမြတ်ပေးစာရင်းသို့ ပြောင်းရွှေ့ခြင်း							
စာရင်းညှိနှိုင်းချက်များ							
နှစ်အတွင်းအမြတ်လက်ကျန်							
၃၁.၉.၂၀၁၉နေ့ ရှိလက်ကျန်များ	၂၄,၇၂၁,၅၃၀,၀၀၀	၁၁,၈၄၅,၈၇၈,၅၉၇	၁၅,၆၉၅,၁၉၈,၄၇၈	၈,၁၁၇,၄၈၅	၁၀,၂၅၆,၃၅၁	၆,၁၉၅,၆၅၉,၂၁၃	၆၂,၅၈၉,၂၀၂,၂၇၅

ဘဏ္ဍာရေးရှင်းတမ်းများအတွက်မှတ်စုကိုကြည့်ပါ။
ဒါရိုက်တာများ၏ အတည်ပြုချက်


ဒါရိုက်တာ


ဒါရိုက်တာ


ဒါရိုက်တာ


အမှုဆောင်အရာရှိချုပ်


အထွေထွေမန်နေဂျာ

ပထမပုဂ္ဂလိကဘဏ်လီမိတက်


(Incorporated in the Republic of the Union of Myanmar)

၂၀၁၉ခုနှစ်၊စက်တင်ဘာလ (၃၀) ရက် ကုန်ဆုံးသောနှစ်အတွက် ငွေသားစီးဆင်းမှုရှင်းတမ်း

	၂၀၁၉ 12 months ကျပ် (ထောင်ပေါင်း)	၂၀၁၈ 6 months ကျပ် (ထောင်ပေါင်း)
(က) လုပ်ငန်းဆောင်ရွက်ချက်များအရ ငွေသားစီးဆင်းမှုများ		
အတိုးရငွေနှင့်အခြားလုပ်ဆောင်မှုရငွေ	၂၅,၇၆၈,၀၁၀	၁၂,၀၁၃,၈၂၅
အတိုးစရိတ်ပေးငွေ	(၁၅,၈၀၀,၈၁၆)	(၇,၃၀၀,၁၂၈)
ဝန်ထမ်းရေးရာနှင့်စီမံအုပ်ချုပ်မှုစရိတ်	(၃,၀၆၇,၅၉၁)	(၁,၆၇၉,၇၄၂)
	<u>၆,၈၉၉,၆၀၃</u>	<u>၃,၀၃၃,၉၅၅</u>
လုပ်ငန်းဆောင်ရွက်မှုရရှိသည့်ငွေများပြောင်းလဲမှု		
ချေးငွေနှင့်စာရင်းပိုထုတ်ငွေလျော့သွားခြင်းနှင့်(တိုးလာခြင်း)	၁,၀၂၃,၄၆၅	(၄,၈၁၉,၃၃၂)
အခြားရရှိသည့်ငွေများလျော့သွားခြင်းနှင့်(တိုးလာခြင်း)	(၄၄၃,၀၆၇)	(၃၆,၄၈၄)
လုပ်ငန်းဆောင်ရွက်မှုပေးရန်တာဝန်များပြောင်းလဲမှုများ		
အပ်နှံငွေများ (လျော့သွားခြင်း) နှင့် တိုးလာခြင်း	၁,၃၉၆,၃၈၂	၁၈,၉၆၅,၁၉၁
အခြားပေးရန်တာဝန်များ(လျော့သွားခြင်း)နှင့်တိုးလာခြင်း	(၁,၉၃၂,၂၂၃)	၁,၉၃၄,၆၁၁
ဝင်ငွေခွန်မနုတ်မီလုပ်ငန်းဆောင်ရွက်ချက်များအရ		
အသားတင်ငွေသားစီးဝင်မှု/(စီးထွက်မှု)	၆,၉၄၄,၁၆၀	၁၉,၀၇၇,၉၄၁
ဝင်ငွေခွန်ပေးချေငွေ	(၁,၁၁၉,၆၃၂)	(၆၃၀,၂၁၇)
လုပ်ငန်းဆောင်ရွက်မှုများအရအသားတင်ငွေသားစီးဝင်မှု/(စီးထွက်မှု)	<u>၅,၈၂၄,၅၂၈</u>	<u>၁၈,၄၄၇,၇၂၄</u>
(ခ) ရင်းနှီးမြှုပ်နှံမှုလုပ်ဆောင်မှုများအရငွေသားစီးဆင်းမှု		
အစိုးရငွေတိုက်စာချုပ်များဝယ်ယူမှု(-)/ရောင်းချမှု(+)		၂,၅၀၀,၀၀၀
ဗဟိုဘဏ်(Deposit Auction)ထည့်ဝင်ခြင်း	၇,၀၀၁,၀၀၀	(၁၁,၀၀၀,၀၀၀)
ပုံသေပိုင်ပစ္စည်းဝယ်ယူမှုများ	(၆၃၈,၀၈၃)	(၂၂၇,၈၁၃)
ပုံသေပိုင်ပစ္စည်းရောင်းချမှု	၁၀,၁၂၀	-
ရင်းနှီးမြှုပ်နှံမှုများမှအသားတင်ငွေသားစီးဝင်မှု/(စီးထွက်မှု)	<u>၆,၃၇၃,၀၃၇</u>	<u>(၈,၇၂၇,၈၁၃)</u>
(ဂ) ဘဏ္ဍာရေးဆိုင်ရာဆောင်ရွက်ချက်များအရငွေသားစီးဆင်းမှုများ		
အမြတ်ဝေစုထုတ်ပေးငွေ	(၇,၆၇၁)	(၄,၉၀၈,၁၇၆)
ရှယ်ယာဆုကြေးထုတ်ပေးငွေ	-	-
ချေးငွေရယူခြင်း(+) နှင့် ပြန်ဆပ်ခြင်း(-)	-	(၁,၀၀၀,၀၀၀)
ဘဏ္ဍာရေးဆိုင်ရာဆောင်ရွက်ချက်များအရ အသားတင်ငွေသားစီးဝင်မှု /	<u>(၇,၆၇၁)</u>	<u>(၅,၉၀၈,၁၇၆)</u>
အသားတင်ငွေသားစီးဝင်မှု / (စီးထွက်မှု)	၁၂,၁၈၉,၈၉၄	၃,၈၁၁,၇၃၅
ငွေသားဘဏ်လက်ကျန်နှင့် အခြားဘဏ်များရှိငွေလက်ကျန် များအသားတင်		
နှစ်စဉ်ငွေနှင့်ဘဏ်လက်ကျန် (ဧပြီလ - ၁ရက်)	၃၉,၄၄၉,၂၈၃	၃၅,၆၃၇,၅၄၈
နှစ်ဆုံးရှိငွေနှင့်ဘဏ်လက်ကျန်(စက်တင်ဘာလ - ၃၀ရက်)	<u>၅၁,၆၃၉,၁၇၇</u>	<u>၃၉,၄၄၉,၂၈၃</u>

ဘဏ္ဍာရေးရှင်းတမ်းများအတွက် မှတ်စုကိုကြည့်ပါ။


ဒါရိုက်တာများ၏ အတည်ပြုချက်


အမှုဆောင်အရာရှိချုပ်


အထွေထွေထွေမန်နေဂျာ


ဒါရိုက်တာ/ဥက္ကဋ္ဌ


ဒါရိုက်တာ


ဒါရိုက်တာ

၁။အထွေထွေ

ပထမပုဂ္ဂလိကဘဏ်လီမိတက်(ဘဏ်)သည် ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းတည်ရှိသော အများနှင့်သက်ဆိုင်သော ကုမ္ပဏီ လီမိတက်တစ်ခုဖြစ်ပြီး မှတ်ပုံတင်ထားသောလိပ်စာမှာ အမှတ်(၆၁၉/၆၂၁) ကုန်သည်လမ်းနှင့်ဗိုလ်ဆွန်ပက်လမ်းထောင့် ပန်းဘဲတန်းမြို့နယ်၊ရန်ကုန်မြို့ဖြစ်ပါသည်။ ပထမပုဂ္ဂလိကဘဏ်လီမိတက်(ဘဏ်)ကိုရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ ကုမ္ပဏီမှတ်ပုံတင်လက်မှတ်အမှတ် ၂၂၃/၁၉၉၁-၁၉၉၂ဖြင့် ၁ ၉၉၁ခုနှစ်၊စက်တင်ဘာလ(၉)ရက်နေ့တွင် အများနှင့် သက်ဆိုင်သောကုမ္ပဏီလီမိတက်အဖြစ်ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဘဏ်အား ဘဏ်လုပ်ငန်း ဆောင်ရွက်နိုင်ရန် လိုင်စင်အမှတ်မဗဘ/ဝိ၁/(၅)၁၉၉၂ကို ထုတ်ပေးခဲ့ပါသည်။ ဘဏ်၏ရည်ရွယ်ချက်များမှာ ပြည်တွင်း ငွေလွှဲ လုပ်ငန်းများနှင့်အခြား ငွေကြေးဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းများ ကိုမြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ခွင့်ပြုချက်ဖြင့် ဆောင်ရွက်ခြင်း တို့ဖြစ်ပါသည်။ ဘဏ်သည် ၂၀၁၇ ခုနှစ် ဇန်နဝါရီလ (၂၀) ရက်နေ့တွင် ရန်ကုန်စတော့အိတ်ချိန်းသို့ စာရင်းဝင်ကုမ္ပဏီ တစ်ခု အဖြစ် (YSX Code 00004) အောင်မြင်စွာ စာရင်းဝင်ခဲ့ပါ သည်။ ဘဏ်သည် ၂၀၁၇ခုနှစ်ဇွန်လ (၁)ရက်နေ့တွင် မြန်မာ့စာတိုက်လုပ်ငန်းနှင့် ပူးပေါင်းပြီး မိုဘိုင်းဘဏ်လုပ်ငန်း ပိုမိုကျယ်ပြန့်စေရန်အတွက် (my kyat) ဖြင့်ငွေရေးကြေးရေး ဝန်ဆောင်မှုများ ပြုလုပ်နိုင်ရန် သဘောတူ စာချုပ်ချုပ်ဆိုခဲ့ပါသည်။

၂။အရေးပါသောစာရင်းပိုင်းဆိုင်ရာပေါ်လစီအကျဉ်းချုပ်

(က) စာရင်းပိုင်းဆိုင်ရာဘဏ္ဍာရေးနှစ်

စာရင်းပိုင်းဆိုင်ရာဘဏ္ဍာရေးနှစ်မှာ ၁.၁၀.၂၀၁၈ မှ ၃၀.၉.၂၀၁၉ နေ့အထိ မြန်မာနိုင်ငံဝင်ငွေခွန်ဥပဒေတွင် ပြဌာန်းထား သော အခြေခံဘဏ္ဍာရေးနှစ်နှင့်အညီရေးဆွဲထားပါသည်။

(ခ) ဘဏ္ဍာရေးကာလ ပြောင်းလဲခြင်း

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ကြေငြာချက်အရ ဘဏ္ဍာရေးနှစ်မှာ) ဧပြီ ၁ရက်-မတ်လ ၃၁ရက်မှ (အောက်တိုဘာလ ၁ရက်- စက်တင်ဘာလ ၃၀ရက်(သို့ ပြောင်းလဲခဲ့ပါသည်။ ထို့ကြောင့် ဘဏ္ဍာရေးအစီရင်ခံစာတွင် ဝင်ငွေအလုံးစုံပါဝင်သောရှင်း တမ်းနှင့် ငွေသားစီးဆင်းမှုရှင်းတမ်းတို့ကို ၂၀၁၈ (၆) လစာ နှင့် ၂၀၁၉(၁၂) လစာ နှိုင်းယှဉ် ဖော်ပြထားပါသည်။

(၂) လုပ်ငန်းဆောင်ရွက်ချက်နှင့်စာရင်းလက်ကျန်များ

နိုင်ငံခြားငွေဖြင့်ပြုလုပ်သော လုပ်ငန်းဆောင်ရွက်ချက်များကို လုပ်ဆောင်ချက်ဖြစ်ပေါ်သည့်နေ့တွင်ရှိသော ငွေလဲနှုန်း ဖြင့်လုပ်ငန်းဆောင်ရွက်သည့် ငွေကြေးအဖြစ်သို့ပြောင်းလဲထားပါသည်။ နိုင်ငံခြားငွေဖြင့်ဖော်ပြသော ငွေကြေးနှင့်ဆိုင် သည့်ပိုင်ဆိုင်ပစ္စည်းနှင့်ပေးရန်တာဝန်များကိုဘဏ္ဍာရေးနှစ်ကုန်ဆုံးချိန်ရှိ ငွေလဲနှုန်းဖြင့်ပြောင်းလဲချက်နှင့် ၎င်းနိုင်ငံခြား ငွေကြေးများကို စာရင်းရှင်းလင်းရာမှဖော်ပေါ်လာသော နိုင်ငံခြားငွေ အမြတ်/အရှုံးများကို ပင်ငွေရှင်းတမ်းတွင်စာရင်း ရေးသွင်းထားပါသည်။

(စ) အတိုးဝင်ငွေနှင့်ကုန်ကျစရိတ်များ

အတိုးဝင်ငွေနှင့် စရိတ်များကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှသတ်မှတ်သည့်အတိုးနှုန်း(effective interest method) ကိုအသုံးပြု၍အရစ်ကျတန်ဖိုးဖြင့်တိုင်းတာပြီးပင်ငွေရှင်းတမ်းတွင်ရေးသွင်းထားပါသည်။

(ဆ) ဆောင်ရွက်မှုပင်ငွေနှင့်ကော်မရှင်ခ

ဆောင်ရွက်မှုပင်ငွေနှင့်ကော်မရှင်ခများကိုဆောင်ရွက်ပေးခဲ့သောလုပ်ငန်းများအပေါ် အခြေပြု၍စာရင်းတင်သော အခြေခံမူ(accrual basis)အဖြစ်စာရင်းသွင်းထားပါသည်။

(ဇ) ပုံသေပိုင်ပစ္စည်း

ပုံသေပိုင်ပစ္စည်းများကို မူရင်းတန်ဖိုးမှစုစုပေါင်းတန်ဖိုးလျော့ကို နုတ်၍ဖော်ပြထားပါသည်။တန်ဖိုးလျော့ကို ပုံသေပိုင် ပစ္စည်းများ၏ ခန့်မှန်းအသုံးဝင်မှု သက်တမ်းအပေါ်တွင် မူတည်၍ မျဉ်းဖြောင့်နည်းဖြင့် တွက်ချက်ထားပါသည်။ တန်ဖိုးလျော့နှုန်း အသေးစိတ် ကိုအောက်တွင်ဖော်ပြထားပါသည်။

အဆောက်အဦများ	၁.၂၅%
သယ်ယူပို့ဆောင်ရေးယာဉ်များ	၁၂.၅ %
ရုံးသုံးစက်နှင့်စက်ပစ္စည်းများ	၆.၂၅-၁၀ %
ရုံးသုံးပရိဘောဂများ	၅-၆.၂၅%
ကွန်ပျူတာ	၂၀ %

အနာဂတ်တွင် ထိုပုံသေပိုင်ပစ္စည်း၏ စီးပွားရေးအကျိုးအမြတ်သည် ဘဏ်သို့စီးဆင်းမည့်အခြေအနေတွင်ရှိပြီး ၎င်း၏ တန်ဖိုးကိုယုံကြည်စိတ်ချစွာတိုင်းတာနိုင်သည့်အခြေအနေရှိမှုသာလျှင်နောက်ဆက်တွဲကုန်ကျစရိတ်များကိုပုံသေပိုင် ပစ္စည်း၏ဆက်လက်သယ်ဆောင်သည့်တန်ဖိုး(သို့မဟုတ်)သီးခြားပိုင်ဆိုင်ပစ္စည်းအဖြစ်လျော်ကန်သင့်မြတ်စွာစာရင်း ရေးသွင်းထားပါသည်။ အခြားပြင်ဆင်ထိန်းသိမ်းစရိတ်အားလုံးကို ကျခံသုံးစွဲသည့်ကာလအတွင်းပင်ငွေရှင်းတမ်းသို့ မဟုတ်အသုံးစရိတ်အဖြစ်စာရင်းရေးသွင်းပါသည်။ပုံသေပိုင်ပစ္စည်းများကိုတန်ဖိုးလျော့ကျဆင်းမှုရှိ-မရှိအခါအားလျော် စွာလေ့လာဆန်းစစ်ပါသည်။ဆက်လက်သယ်ဆောင်သောတန်ဖိုးသည်အမှန်တကယ်ပြန်လည်ရရှိနိုင်မည့်တန်ဖိုးထက် များနေပါကအမှန်တကယ်ပြန်လည်ရရှိနိုင်မည့်တန်ဖိုးထိရောက်အောင်တန်ဖိုးကိုချက်ချင်းလျော့ချပါသည်။ပုံသေပိုင် ပစ္စည်းရောင်းချရာမှပေါ်ပေါက်လာသောအရှုံး၊အမြတ်ကို၎င်းတို့၏ဆက်လက်သယ်ဆောင်သည့်တန်ဖိုးအားရည်ညွှန်း၍ သတ်မှတ်ထားပြီးလုပ်ငန်းလုပ်ဆောင်မှုအမြတ်သတ်မှတ်ရာတွင်ထည့်သွင်းစဉ်းစားပါသည်။ပြုပြင်ခြင်းနှင့်အသစ်လဲ လှယ်ခြင်းများကို အသုံးစရိတ်ကျခံသည့်အချိန်တွင်ပင်ငွေစာရင်းတွင် ရေးသွင်း ထားပါသည်။

(ဈ) ငွေနှင့်ငွေသားညီမျှခြင်းများ

ငွေနှင့်ငွေသားညီမျှခြင်းများတွင် လက်ဝယ်ရှိငွေသားလက်ကျန်၊ ဗဟိုဘဏ်ရှိငွေလက်ကျန်နှင့် အခြားဘဏ်များရှိ ငွေလက်ကျန်များ ပါဝင်ပါသည်။

(ည) လျာထားခြင်း

ပေးရန်တာဝန်စာရင်းရှင်းရန်အတွက်အရင်းအနှီးများစီးထွက်ရန်အလားအလာနှင့်၎င်း၏တန်ဖိုးကို ယုံကြည် စိတ်ချစွာ တိုင်းတာနိုင်သည့် အခြေအနေရှိပြီး ပြီးခဲ့သောကိစ္စရပ်များကြောင့် လက်ရှိဥပဒေအရ (သို့မဟုတ်) ဘဏ်၏ လုပ်ဆောင်ချက်အရ ဖြစ်ပေါ်လာသော ပေးရန်တာဝန်များ ရှိလာသောအခါ လျာထားငွေများကိုစာရင်းသွင်းပါသည်။

(ဋ) ဝင်ငွေခွန်

လုပ်ငန်းလုပ်ဆောင်မှု ဖြတ်စွန်းငွေအပေါ် ပေးရန်ရှိသော ဝင်ငွေခွန်ကို ပြဌာန်းထားသော ဥပဒေအရ အမြတ်ငွေ ပေါ်ပေါက်သောကာလတွင် အသုံးစရိတ်အဖြစ် စာရင်းသွင်းပါသည်။ ပထမပုဂ္ဂလိကဘဏ်လီမိတက်သည် ရန်ကုန် စတော့အိတ်ချိန်း စာရင်းဝင်ကုမ္ပဏီတစ်ခု ဖြစ်သောကြောင့် ဘဏ္ဍာရေးနှင့်စီမံကိန်းဝန်ကြီးဌာနမှထုတ်ပြန်သော အမိန့်ကြော်ငြာစာအမှတ်(၇၆/၂၀၁၇)အရအခွန်ပေးဆောင်ရာ တွင် ကုမ္ပဏီအမြတ်၏ ၂၀% ဖြင့်သာပေးဆောင်ရန် အခွန်ခံစားခွင့်ရရှိထားပါသည်။

(ဌ) ငွေရေးကြေးရေးဆိုင်ရာရပိုင်ခွင့်များနှင့် ပေးရန်တာဝန်များ

ဘဏ်အနေဖြင့်ငွေရေးကြေးရေးဆိုင်ရာရပိုင်ခွင့်များနှင့်ပေးရန်တာဝန်များကိုစာရင်းရေးသွင်းရာတွင်ဝယ်ယူရောင်းချသည့်နေ့တွင်စတင်စာရင်းရေးသွင်းပါသည်။(ဥပမာ - အရောင်းအဝယ်ဖြစ်ထွန်းသောနေ့၊ ဘဏ်အနေဖြင့်ဝယ်ယူရောင်းချရန်အတွက်ကတိပြုထားသည့်နေ့) ဘဏ်သည် ငွေရေးကြေးရေးဆိုင်ရာရပိုင်ခွင့်များအားဘဏ်အနေဖြင့် စွန့်စားရမှုနှင့်ပြန်ရချက် (risk and reward) အားလက်ခံရယူသည့်အချိန်မှစ၍ဘဏ္ဍာရေးရှင်းတမ်းတွင်စာရင်းရေးသွင်းပြီး ရပိုင်ခွင့်များကို ဘဏ်အနေဖြင့်မရရှိနိုင်သောအခြေအနေ၊ငွေသားစီးဆင်းမှုမရှိနိုင်သော အခြေအနေများတွင် ၎င်းကိုဘဏ္ဍာရေးရှင်းတမ်းများမှ စာရင်းဖယ်ထုတ်ပါသည်။ ထိုနည်းတူ၎င်း၏ငွေရေးကြေးရေးဆိုင်ရာ ပေးရန်တာဝန်များကိုလည်းပေးရန်တာဝန်ကုန်ဆုံးသည့်အခြေအနေတွင်စာရင်းဖယ်ထုတ်ပါသည်။

တိုင်းတာချက်များ

ငွေရေးကြေးရေးဆိုင်ရာရပိုင်ခွင့်များနှင့်ပေးရန်တာဝန်များအားကနဦးတိုင်းတာရာတွင်ဈေးကွက်တွင်ဖြစ်ပေါ်နေသော သင့်တင့်လျောက်ပတ်သည့်တန်ဖိုးဖြင့် တိုင်းတာပါသည်။ နောက်ဆက်တွဲတိုင်းတာချက်များမှာ အောက်ဖော်ပြပါ ငွေရေးကြေးရေးဆိုင်ရာ တိုင်းတာချက်အမျိုးအစားများအပေါ် အခြေခံ၍တိုင်းတာပါသည်။ အချို့မှာမူရင်းတန်ဖိုးအား တန်ဖိုးလျော့၍လည်းကောင်း၊ အချို့မှာဈေးကွက်အတွင်းရှိ သင့်တင့်လျောက်ပတ်သော ဈေးအားတွက်ချက်၍ လည်းကောင်း ဖော်ပြပါသည်။

အမျိုးအစားများ

(က) ချေးငွေနှင့်ရရန်ရှိသူများ

ချေးငွေနှင့်ရရန်ရှိသူများမှာ Non-derivative ငွေရေးကြေးရေးဆိုင်ရာရပိုင်ခွင့်များဖြစ်ပြီး ဈေးကွက်တွင် ဖော်ပြခြင်း မရှိဘဲ သဘောတူညီချက်တစ်ခုဖြင့် သတ်မှတ်ထားသောငွေပေးချေမှုများ ဖြစ်ပါသည်။

(ခ) သက်တမ်းစေ့ကိုင်ဆောင်ထားသောငွေရေးကြေးရေးဆိုင်ရာရပိုင်ခွင့်များ

သက်တမ်းစေ့ကိုင်ဆောင်ထားသောငွေရေးကြေးရေးဆိုင်ရာရပိုင်ခွင့်များမှာ non-derivative ငွေရေးကြေးရေးဆိုင်ရာ ရပိုင်ခွင့်များဖြစ်ပြီး သတ်မှတ်ထားသော ငွေပေးချေမှုများဖြင့်တိုင်းတာ၍ ဘဏ်၏စီမံအုပ်ချုပ်မှုအဖွဲ့မှ သက်တမ်းစေ့ ကိုင်ဆောင်ရန် ရည်ရွယ်ပြီး ကိုင်ဆောင်ထားသောရပိုင်ခွင့်များ ဖြစ်ပါသည်။

(ဂ) ရောင်းရန်ကိုင်ဆောင်ထားသောငွေရေးကြေးရေးဆိုင်ရာရပိုင်ခွင့်များ

ရောင်းရန်ကိုင်ဆောင်ထားသောငွေရေးကြေးရေးဆိုင်ရာရပိုင်ခွင့်များမှာ ၎င်းအမျိုးအစားတွင်ပါဝင်သောသို့မဟုတ် အခြား ဖော်ပြပါအမျိုးအစားများတွင် မပါဝင်သောရပိုင်ခွင့်ကြောင့် ဖြစ်ပေါ်လာသည့် အရှုံးအမြတ် အား သက်ဆိုင်ရာ ဘဏ္ဍာရေးနှစ်၏အရှုံးအမြတ်စာရင်းတွင် ထုခွဲရောင်းချခြင်းအနေဖြင့် စာရင်းရေးသွင်းခြင်း ဖြစ်ပါသည်။

၃။ Financial Risk Management

ဘဏ်၏ Financial Riskများကိုစီမံခန့်ခွဲနေစဉ်အတွင်းဘဏ်၏ လုပ်ငန်းဖွံ့ဖြိုးတိုးတက်မှု အတွက် လုံလောက်သော ငွေကြေး ဆိုင်ရာအရင်းအမြစ်များရရှိနိုင်မှုကိုသေချာစေရန် ဘဏ်၏ Financial Risk စီမံခန့်ခွဲသည့် မူဝါဒအရ ကြိုးပမ်းသည်။ ဘဏ်မှရင်ဆိုင်နေရသော အဓိက Financial risk area နှင့် ငွေကြေးဆိုင်ရာလုပ်ဆောင်ချက်များနှင့် သက်ဆိုင်သော မူဝါဒမှာ အောက်ပါအတိုင်းဖြစ်သည်။

(က) Foreign exchange risk

နိုင်ငံခြားငွေဖြင့် သတ်မှတ်ဖော်ပြထားသည့် ရပိုင်ခွင့်များ သို့မဟုတ် ပေးရန်တာဝန်များနှင့် ပတ်သက်၍ ထူးခြား အရေးပါသောလုပ်ဆောင်ချက်များ ဘဏ်တွင်မရှိပါ။ ထို့ကြောင့် နိုင်ငံခြားငွေကြေးနှင့်သက်ဆိုင်သည့် ဘေးအန္တရာယ် များဘဏ်တွင် ထိတွေ့မှုမရှိပါ။

၃၀.၉.၂၀၁၉ နှင့် ၃၀.၉.၂၀၁၈ နေ့ရှိ ထိန်းသိမ်းထားရှိရမည့် ငွေလက်ကျန်အခြေအနေများအား ဗဟိုဘဏ်၏ ညွှန်ကြားချက်အမှတ် FEMD-၂/၂၀၁၃-၁၄ ပါ အတိုင်းအောက်တွင်ဖော်ပြထားပါသည်။

၃၀.၉.၂၀၁၈ ရက်နေ့ရှိထိန်းသိမ်းထားရှိရမည့် ငွေလက်ကျန် အခြေအနေ (မြန်မာကျပ်သန်းပေါင်း)

ငွေကြေးအမျိုးအစား	ဒေါ်လာ	ယူရို	စင်ကာပူ	အခြားငွေကြေး အမျိုးအစား	စုစုပေါင်း
ရပိုင်ခွင့်များ	၈,၉၀၈	၁,၄၄၄	၂၂၅	-	၁၀,၅၇၇
ပေးရန်တာဝန်များ	၅,၁၇၈	၉၈၁	၁	-	၆,၁၆၀
ထိန်းသိမ်းထားရှိရမည့်ငွေလက်ကျန်အခြေအနေ	၃,၇၃၀	၄၆၃	၂၂၄	-	၄,၄၁၇
အလွှာ(၁)ထိန်းသိမ်းထားရှိရမည့်ငွေလက်ကျန်အ ခြေအနေ	၇.၀၉%	၀.၈၈%	၀.၄၃%	-	၈.၄၀%

၃၀.၉.၂၀၁၉ ရက်နေ့ရှိထိန်းသိမ်းထားရှိရမည့် ငွေလက်ကျန် အခြေအနေ (မြန်မာကျပ်သန်းပေါင်း)

ငွေကြေးအမျိုးအစား	ဒေါ်လာ	ယူရို	စင်ကာပူ	အခြားငွေကြေး အမျိုးအစား	စုစုပေါင်း
ရပိုင်ခွင့်များ	၁၆၄၃၅	၁၆၉၆	၂၂၁	-	၁၈၃၅၂
ပေးရန်တာဝန်များ	၁၃၇၅၂	၇၈၂	၁	-	၁၄၅၃၅
ထိန်းသိမ်းထားရှိရမည့်ငွေလက်ကျန်အခြေအနေ	၂၆၈၂	၉၁၅	၂၂၀	-	၃၈၁၇
အလွှာ(၁)ထိန်းသိမ်းထားရှိရမည့်ငွေလက်ကျန်အ ခြေအနေ	၄.၅၆%	၁.၅၆%	၀.၃၇%	-	၆.၄၉%

(ခ) Interest rate risk

ဘဏ်သည်အတိုးဝင်ငွေနှင့်စရိတ်ကိုထိခိုက်သော အချိန်ပိုင်းအပ်ငွေနှင့်ချေးငွေများအပေါ် အတိုးနှုန်းပြောင်းလဲမှု၏ အကျိုးသက်ရောက်မှုကို ရင်ဆိုင်ရတတ်ပါသည်။

(ဂ) Credit risk

စာရင်းရေးသွင်းထားသောငွေကြေးနှင့် သက်ဆိုင်သည့် ရပိုင်ခွင့်များနှင့်ဆက်နွယ်လျက်ရှိသော အများဆုံး credit risk မှာလက်ကျန်ရှင်းတမ်းတွင် ဖော်ပြထားသည့် ဆက်လက်သယ်ဆောင်သော တန်ဖိုးဖြစ်ပါသည်။ သို့ရာတွင် ၎င်းဆုံးရှုံးမှုများကို လျော့နည်းစေရန် မူဝါဒများကို ဘဏ်မှ ချမှတ်ထားပါသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ် ၏ ညွှန်ကြားချက်အမှတ် ၁၇/၂၀၁၇

ချေးငွေအမျိုးအစား	ပျက်ကွက်သည့်ရက်	အာမခံတန်ဖိုးလျော့နည်းမှုပေါ်တွင် လျာထားခြင်း
စံပြည့်သောချေးငွေ	ရက် ၃၀ အထိ	၀%
စောင့်ကြည့်ရန်လိုသောချေးငွေ	၃၁ရက် မှ ရက်၆၀ အထိ	၅%
စံမပြည့်သောချေးငွေ	၆၁ ရက်မှ ရက် ၉၀ အထိ	၂၅%
ရရန်မသေချာသောချေးငွေ	၉၁ ရက်မှ ရက် ၁၈၀ အထိ	၅၀%
ရလမ်းမရှိသောချေးငွေ	ရက်ပေါင်း ၁၈၀နောက်ပိုင်း	၁၀၀%

မြန်မာနိုင်ငံတော်ဗဟိုဘဏ် ၏ ညွှန်ကြားချက်အမှတ် ၆/၁၉၉၅

ချေးငွေအမျိုးအစား	ပျက်ကွက်သည့်ရက်	အာမခံတန်ဖိုးလျော့နည်းမှုပေါ်တွင် လျာထားခြင်း
စံမပြည့်သောချေးငွေ	၆ လမှ ၁၂လ အထိ	၀%
ရရန်မသေချာသောချေးငွေ	၁၂လ မှ ၂၄ လအထိ	၅၀%
ရလမ်းမရှိသောချေးငွေ	လပေါင်း ၂၄ နောက်ပိုင်း	၁၀၀%

၃၀.၈.၂၀၁၈ရက်နေ့ရှိချေးငွေ အမျိုးအစားများ

(ကျပ်သန်းပေါင်း)

ချေးငွေအမျိုးအစားအလိုက်ခွဲခြားသတ်မှတ်ခြင်း	ဆုံးရှုံးနိုင်ခြေရှိသောချေးငွေများ	ဆုံးရှုံးနိုင်ခြေရှိသောချေးငွေများ၏ အတိုးများ	အာမခံပစ္စည်းတန်ဖိုး
စံမပြည့်သောချေးငွေ	-	-	-
ရရန်မသေချာသောချေးငွေ	၆၉၄.၅၄	၂၆.၀၀	၁,၀၇၅.၀၀
ရလမ်းမရှိသောချေးငွေ	၅,၇၇၃.၅၇	၈၈၄.၅၄	၁၀,၉၄၂.၀၀
	၆,၄၆၈.၁၁	၉၁၀.၅၄	၁၂,၀၁၇.၀၀

ဘဏ္ဍာရေးနှစ် ၃၀.၉.၂၀၁၉ ကုန်ဆုံးသောနှစ်၏ စုစုပေါင်းရရန်မသေချာသောနှင့်ရလမ်းမရှိသောချေးငွေအချိုး

$$= ၇,၃၇၈.၆၅ / ၁၈၀,၄၂၁.၂၅ = ၄.၀၉ \%$$

၃၀.၉.၂၀၁၉ ရက်နေ့ရှိချေးငွေ အမျိုးအစားများ

(ကျပ်သန်းပေါင်း)

ချေးငွေအမျိုးအစားအလိုက်ခွဲခြားသတ်မှတ်ခြင်း	ဆုံးရှုံးနိုင်ခြေရှိသောချေးငွေများ	ဆုံးရှုံးနိုင်ခြေရှိသောချေးငွေများ၏ အတိုးများ	အာမခံပစ္စည်းတန်ဖိုး
စံမပြည့်သောချေးငွေ	-	-	-
ရရန်မသေချာသောချေးငွေ	၂,၀၆၀.၀၀	၅၁.၆၃	၉,၅၂၃.၀၀
ရလမ်းမရှိသောချေးငွေ	၆,၅၄၇.၁၁	၁,၉၇၇.၆၈	၁၃,၀၆၉.၀၀
	၈,၆၀၇.၁၁	၂,၀၂၉.၃၁	၂၂,၅၉၂.၀၀

ဘဏ္ဍာရေးနှစ် ၃၀.၉.၂၀၁၉ ကုန်ဆုံးသောနှစ်၏ စုစုပေါင်းရရန်မသေချာသောနှင့်ရလမ်းမရှိသောချေးငွေအချိုး

$$= ၁၀,၆၃၆.၄၂ / ၁၇၉,၃၉၇.၇၉ = ၅.၉၃\%$$

ဆုံးရှုံးနိုင်ခြေရှိသောချေးငွေများ

ဘဏ်၏စီမံအုပ်ချုပ်သူများသည်ဘဏ်၏ဆုံးရှုံးနိုင်ခြေအလားအလာရှိသောချေးငွေများအားအကဲဖြတ်ခြင်းနှင့်ချေးငွေဆုံးရှုံးမှုများအားလုံလောက်သော လျာထားမှုပြုလုပ်ရန်အတွက် ဗဟိုဘဏ်၏ အမိန့်ကြော်ငြာစာပါအတိုင်း အနည်းဆုံးထားရှိရမည့် လိုအပ်ချက်များအတိုင်း စီစစ်ဆောင်ရွက်သည်။ ယခု၂၀၁၈-၂၀၁၉ဘဏ္ဍာရေးနှစ်အတွင်း ဆုံးရှုံးရန် အလားအလာရှိသောချေးငွေများ၏ အာမခံတန်ဖိုးများမှာ ရရန်ရှိအရင်းနှင့်အတိုးစုစုပေါင်းကို ကာမိသဖြင့် ယိုယွင်းဆုံးရှုံးမှု (impairment loss) သီးသန့်ထပ်မံလျာထားခြင်းများမရှိပါ။

(ဃ) Liquidity and cash flow risk

ဘဏ်၏ ငွေလက်ကျန်ပမာဏကို ငွေသားစီးဆင်းမှုချောမွေ့စေရန်နှင့် ငွေကြေးလွယ်ကူမှုရှိစေရန် ဒါရိုက်တာအဖွဲ့မှ လုံလောက်သည်ဟု ယူဆသော ပမာဏအတိုင်း စောင့်ကြည့်ထိန်းသိမ်းထားရှိပါသည်။

ဘဏ်၏ ၃၀.၉.၂၀၁၉နေ့ရှိ ငွေကြေးလွယ်ကူမှုအချိုးမှာ ၃၃.၈၅% ဖြစ်ပြီး၊ ဗဟိုဘဏ်၏အမိန့်ကြော်ငြာစာအမှတ် ၁၉/၂၀၁၇ တွင် သတ်မှတ်ထားသော ၂၀%ထက်ကျော်လွန်ပါသည်။

(င) Market risk

ဘဏ်သည်မည်သည့် Market risk နှင့်မျှထိတွေ့ရင်ဆိုင်နေရခြင်းမရှိပါ။

(စ) Compliance risk

ငွေကြေးဝန်ဆောင်မှုလုပ်ငန်းနှင့်သက်ဆိုင်သောဥပဒေနှင့်နည်းဥပဒေသို့မဟုတ်ကိုဥပဒေများကိုလိုက်နာရန်ပျက်ကွက်မှုသို့မဟုတ် မလိုက်နာမှုcompliance risk များဖြစ်ပေါ်မှုမရှိပါ။

(ဆ) Operational risk

လုပ်ငန်းဆောင်ရွက်မှုတိုင်းတွင် ရှိရင်းစွဲဖြစ်သော Operational risk သည် ၎င်းတို့ကို အထောက်အပံ့ပြုသည့်လုပ်ငန်းလုပ်ဆောင်မှုစနစ်များ၊ ဌာနအတွင်းကြီးကြပ်ကွပ်ကဲမှုများ ပျက်ယွင်းခြင်းမှ ဖြစ်ပေါ်လာသော လုပ်ငန်းစွမ်းဆောင်ရည်မပြည့်ဝမှု၊ ငွေကြေးဆိုင်ရာဆုံးရှုံးမှုအတွက် အလားအလာဖြစ်ပါသည်။ Operational risk management ၏ ရည်မှန်းချက်မှာ ဘဏ်၏လက်ခံနိုင်သော risk အကန့်အသတ်ဘောင်အတွင်းမှ ကုန်ကျစရိတ်နှင့်riskကို မျှတစေရန် နှင့် ကြီးမားသော ငွေကြေးဆိုင်ရာအဖွဲ့အစည်းကြီးတစ်ခုတွင် လိုအပ်သောအမြော်အမြင်ရှိသည့် စီမံအုပ်ချုပ်မှုစနစ်နှင့် တသမတ်တည်း ရှိစေရန်ဖြစ်ပါသည်။ ၎င်းriskများကို မည်သည့်အခါမှ အပြည့်အဝဖယ်ရှားနိုင်မည် မဟုတ်ကြောင်းနှင့် ၎င်းriskများကို လျော့ချရာတွင် ထိန်းချုပ်မှုစရိတ်များသည် ရရှိမည့်အကျိုးအမြတ်ထက်များနိုင်သည်ကိုအသိအမှတ်ပြုထားပါသည်။ ထို့အတွက်ကြောင့် risk management နှင့် risk များကိုလျော့ချရာတွင် လုပ်ငန်းများကို စဉ်ဆက်မပြတ် စီမံခန့်ခွဲခြင်းနှင့် ဖြစ်စဉ်ဖြစ်ရပ်များကို စီမံခန့်ခွဲခြင်းစသည့်ကိစ္စရပ်များတွင် ဘဏ်မှဆက်လက် ရင်းနှီးမြှုပ်နှံထားပါသည်။ ဘဏ်၏ risk နည်းဗျူဟာများ အကောင်အထည်ဖော်မှုကို အားဖြည့်ရာတွင် risk issue များအပေါ်တွင်သီးခြားလွတ်လပ်သောစစ်ဆေးမှုများကို ဌာနတွင်းစာရင်းစစ်မှ တာဝန်ယူ ဆောင်ရွက်ရပါသည်။

ပထမပုဂ္ဂလိကဘဏ်လီမိတက်

(Incorporated in the Republic of the Union of Myanmar)

ဘဏ္ဍာရေးရှင်းတမ်းများနှင့် နောက်ဆက်တွဲစာရင်းများ

(ဇ) Legal risk

Legal risk မှာ ဘဏ်၏စီးပွားရေးဆိုင်ရာလုပ်ဆောင်ချက်များမှ မရည်ရွယ်ဘဲသို့မဟုတ် မမျှော်လင့်ဘဲဖြစ်ပေါ်လာသော ဥပဒေဆိုင်ရာအကျိုးဆက်များဖြစ်ပါသည်။ ၎င်းတို့ထဲတွင်အောက်ပါအကြောင်းများမှဖြစ်ပေါ်လာသော riskများပါဝင်သည်။

- (၁) စာရွက်စာတမ်းအထောက်အထားများပြည့်စုံစွာမှတ်တမ်းမတင်ခြင်း၊ အခြားအဖွဲ့မှအခွင့်အာဏာပေးအပ်ခြင်းခံရသူ၏ စွမ်းဆောင်ရည်မပြည့်ဝခြင်းနှင့်အခြားအဖွဲ့မှလူမွဲခံရမှုတွင်စာချုပ်၏တရားဝင်မှုသို့မဟုတ်ခိုင်မာမှုမသေချာခြင်း၊
- (၂) ဥပဒေသို့မဟုတ်နည်းဥပဒေများကိုချိုးဖောက်ခြင်းသို့မဟုတ်ချိုးဖောက်ရန်အလားအလာရှိခြင်း (ဘဏ်တစ်ခုကိုခွင့်မပြုထားသောလုပ်ငန်းနှင့် တရားမမှု သို့မဟုတ် ရာဇဝတ်မှုဒဏ်ငွေ သို့မဟုတ် ပြစ်ဒဏ်တစ်ရပ်ကျခံခြင်းအပါအဝင်)
- (၃) ဘဏ်ပိုင်ပစ္စည်း ထိန်းသိမ်းကာကွယ်ရန်ပျက်ကွက်ခြင်းနှင့်
- (၄) ပြည်သူများ၏တောင်းဆိုမှုဖြစ်ပေါ်လာနိုင်ခြင်း (တရားစွဲဆိုမှုသို့မဟုတ်အခြားအငြင်းပွားဖွယ်ရာများအဖြစ်သို့ ဦးတည်နေသောလုပ်ဆောင်ချက်များနှင့်အခြားဖြစ်ရပ်များအပါအဝင်) ဘဏ်မှခန့်အပ်ထားသောဥပဒေအကြံပေးများ၏ ထိရောက်သောအသုံးချနိုင်စွမ်းမှတစ်ဆင့် legal risk များကိုဖော်ထုတ်၍စီမံခန့်ခွဲပါသည်။

(ဈ) Tax risk

Tax riskသည်အခွန်ဥပဒေသို့မဟုတ်နှုန်းထားအဓိပ္ပာယ်ဖွင့်ဆိုရာတွင်မှားယွင်းခြင်းသို့မဟုတ်ပြောင်းလဲခြင်းနှင့်ဆက်နွှယ်နေသောဆုံးရှုံးမှုသို့မဟုတ်တိုးမြှင့်လာသောကုန်ကျစရိတ်ဖြစ်ပါသည်။

မထမပုဂ္ဂလိကဘဏ်လီမိတက်

(Incorporated in the Republic of the Union of Myanmar)

ဘဏ္ဍာရေးရင်းတမ်းများနှင့် နောက်ဆက်တွဲ တရင်းများ

ပုံသေပိုင်ပစ္စည်းများ (ကျပ်)	မပြန် နှင့် အဆောက်အဦ	ရုံးသုံးပစ္စည်းနှင့် တပ်ဆင်ပစ္စည်း	ရုံးသုံးပစ္စည်း	ကွန်ပျူတာ နှင့် တပ်ဆင်ပစ္စည်းများ	ရုံးသုံးဆိုင်ကယ်	ရုံးသုံးကား	Intangible Assets	စုစုပေါင်း
မူရင်းတန်ဖိုး								
အောက်တိုဘာလ ၁ ရက်၊ ၂၀၀၈စာရင်းစွဲလက်ကျန် နှစ်အတွင်းပယ်ခြင်း နှစ်အတွင်း ရောင်းချခြင်း နှစ်အတွင်း စာရင်းညှိခြင်း နှစ်အတွင်းစာရင်း ယယ်ချက်	၈,၄၉၂,၉၆၅,၀၀၀	၃၄၉,၆၆၃,၀၄၆	၆၈၂,၃၂၇,၅၈၁	၉၆၈,၁၄၀,၄၇၉	၁၁,၇၈၇,၄၈၀	၂၃၁,၇၆၇,၃၀၀	၁,၃၆၈,၁၉၆,၄၁၂	၁၂,၁၈၇,၉၃၃,၇၉၈
	၁၆,၉၆၆,၂၄၁,၈၆၈	၈၂,၅၂၆,၄၈၉	၆၂,၃၄၇,၄၄၄	၆၇,၄၄၀,၉၉၀	၃,၅၉၅,၀၀၀	(၁၅,၆၃၇,၀၀၀)	၂,၂၄၁,၀၀၀	၁၉,၁၄၄,၄၀၂,၈၆၈
	(၁၂,၂၄၇,၅၂၉,၇၆၆)	(၃၅,၂၆၄,၃၇၈)	(၁၆,၅၂၅,၄၂၅)	(၁၈၇,၆၈၅)	(၁၆,၅၂၅,၄၂၅)	(၁၅,၆၃၇,၀၀၀)	(၁၅,၆၃၇,၀၀၀)	(၁၂,၂၄၇,၅၂၉,၇၆၆)
	၈,၉၆၄,၆၇၂,၀၀၂	(၁၆၅,၄၂၅)	(၇,၈၁၈,၀၂၂)	(၅,၉၄၅,၄၄၅)	၁၈,၂၆၄,၇၂၄	၂၁၆,၁၃၇,၃၀၀	၁,၃၇၈,၄၄၇,၄၁၂	၁၂,၇၃၃,၁၃၃,၈၂၈
စက်တင်ဘာလ ၃၁ရက်၊ ၂၀၁၉ စာရင်းစွဲလက်ကျန် တန်ဖိုးလျော့ လျှော့ထားခြင်း								
အောက်တိုဘာလ ၁ ရက်၊ ၂၀၁၈စာရင်းစွဲလက်ကျန် နှစ်အတွင်းစာရင်းလျော့ နှစ်အတွင်း ရောင်းချခြင်း နှစ်အတွင်း စာရင်းညှိခြင်း နှစ်အတွင်းစာရင်း ယယ်ချက်	၅,၀၄၆,၆၇၂,၈၇၈	၁၈၈,၄၈၅,၂၂၆	၃၅၇,၁၅၇,၄၁၆	၁၈၃,၇၉၄,၆၈၉	၈,၇၈၈,၃၅၄	၁၈၂,၆၅၀,၄၉၇	-	၁,၃၄၅,၅၈၆,၃၁၂
	၅၀,၅၀၆,၈၂၃	၂၁,၃၁၁,၈၅၀	၅၁,၁၈၁,၈၂၀	၁၈၃,၇၈၇,၃၁၄	၁,၀၄၀,၈၄၈	၁၈,၉၁၅,၃၀၀	၂၇၄,၀၈၇,၄၈၃	၆၀,၅၅၁,၄၃၈
						(၁၂,၃၀၈,၆၂၅)		(၁၂,၃၀၈,၆၂၅)
		(၁၅၃,၂၈၆)	(၆,၇၉၄,၀၉၈)	(၅,၉၂၅,၄၆၆)				(၁၂,၈၇၂,၈၅၈)
စက်တင်ဘာလ ၃၁ရက်၊ ၂၀၁၉ စာရင်းစွဲလက်ကျန် အသားတင်တန်ဖိုး ၃၀.၉၂၀၁၈								
၅၅၅,၁၇၉,၇၀၁	၁၂၉,၃၆၃,၇၉၀	၄၀၁,၅၄၅,၁၃၈	၉,၇၉၉,၂၀၂	၉,၇၉၉,၂၀၂	၅,၅၈၃,၁၉၈	၂၇၄,၀၈၇,၄၈၃	၁,၉၂၀,၉၅၆,၂၇၅	
အသားတင်တန်ဖိုး ၃၀.၉၂၀၁၈								
၈,၄၀၉,၄၉၇,၄၀၁	၂၆၇,၃၉၅,၉၄၂	၃၁၈,၄၇၈,၇၆၅	၆၆၇,၉၈၉,၁၈၇	၅,၅၈၃,၁၉၈	၅,၅၈၃,၁၉၈	၂၇၄,၀၈၇,၄၈၃	၁,၉၂၀,၉၅၆,၂၇၅	
၇,၉၈၈,၉၂၁,၁၃၂	၂၄၁,၁၇၇,၈၂၀	၃၂၅,၁၇၈,၁၆၅	၃၅၇,၁၅၇,၄၁၆	၃၈၃,၇၈၇,၃၁၄	၃,၀၂၅,၀၄၆	၃၇၄,၀၈၇,၄၈၃	၁,၉၂၀,၉၅၆,၂၇၅	